



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।  
ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।

୦୬୭୫୦୭୨୨୨୨ । ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](https://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေမြင်း	ပထမအကြိမ်
	နှစ်လ၊ ၂၀၂၅ ခုနှစ်
စောင်ရေး	၅၀၀
မျက်နှာပုံးပန်းသီ	မှတ်သိမ်းခွဲ
ထုတ်ဝေသူ	ဒေါ်သီမ္မာစီး (၁၀၂၅)
ပုံးစိန်သူ	နိုင်ငံရိပ်ရိပ် (နှစ်သေင်ပုံးပို့ပို့-၀၀၄၄၁) ဝုဒ္ဓရောဂါ၍
စာစိ । စာစစ်	အမှတ်-၁၉၄-၁၉၆ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာအုပ်ချုပ်	ညီးယာဉ် । ဟန်ဆက်သွင်
ဖြန့်ချိရေး	ကိုယ် (နွေဦးမီးစည်းအုပ်ချုပ်လုပ်ငန်း) ဝုဒ္ဓရောဂါ၍
တန်းခိုင်း	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံပါတ်၊ ဘဝါးလွှာ၊ သယ်နှေ့ကျွန်းမြို့နယ်၊ ရန်ကုန်မြို့。
	ဖုန်း - ၀၉၄၅၀၂၂၃၀၈ । ၀၉၄၅၀၂၂၃၀၉
	၈၀၀၀ ကျပ်

လင်းခန်း

မျောက်နှာင့်ငြိုက် । လင်းခန်း  
ရန်ကုန်း၊ မဟာတေပး । ၂၀၂၅  
၁၁ ၁၃၆ । ၂၀၂၅ × ၁၂၀၅ ၀၈၀၅  
(၁) မျောက်နှာင့်ငြိုက်

ပြောက် နှင့် ကတ်  
လင်းခန့် (မြန်မာပြန်)

THE MONKEY BY

S T E P H E N K I N G

THE BIRDS BY  
Daphne du Maurier

မ ဟာ စာ ပေ ( စာ စဉ် - ၁၄၄ )

# မျှောက်

## The Monkey

Stephen King

### မိတ်ဆက်

စတီဖင်ကင်းကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မိန္ဒုံးပြည်နယ်၊ ပေါ်တံတွဲနှင့်များ မွေးသည်။ သည်းထိတ်ရင်ဖိုနှင့် လျှို့ဝှက်ဆန်းကြယ်စေတံတွဲများ ရေးသားရာတွင် နာမည်ကြီးလှသဖြင့် ‘သည်းထိတ်ရင်ဖိုဘူရင်’ ဟု တင်စားကြ၏။ အပေါ်များစွာ ရရှိထားသလို သူ၏ ဝွေးတို့၊ ဝွေးရှည်းတို့၊ အမြာက်အမြားကို ယခုထိ ရုပ်ရှင်၊ တို့မီးအတံတွဲတွဲ၊ ရုပ်ပြ စသဖြင့် အမျိုးမျိုး အသက်သွင်းနေကြခဲ့ဖြစ်သည်။ ဤဝွေးတို့ကို ၁၉၈၀ ခုနှစ်တွင် Gallery magazine ဖြုံးစတင်ဖော်ပြခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် British Fantasy Award မှာ အကောင်းဆုံး ဝွေးတို့အဖြစ် ဆန်ခါတင်ခဲ့၏။ ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေသော Skeleton Crew ဝွေးတို့စာအုပ်ထဲတွင် ထည့်သွင်းခဲ့သည်။ ယခင်ကလည်း ယင်းဝွေးတို့အုပ်မှ The Mist ကို မြှေအမည်ဖြင့် ထုတ်ဝေခဲ့ဖူးသည်။ နာမည်ကျော်ဘတ်လမ်းတွဲ Supernatural ၏ Home အမည်ရှိ episode 9 တွင်လည်း ဤစာတံတွဲများပါ လင်းကွင်းတီးသော မျှောက်ရုပ်ကို ထည့်သွင်းရှိကြုံဖူးသည်။ ဤဝွေးတို့ The Monkey အမည်ဖြင့်ပင် ဒါရိုက်တာအော်မိုက်ငွေးမြေက ရိုက်ကူး၍ ၂၀၂၅ ခုနှစ်တွင် ရုံးတင်မည်ဟု ကြေညာထားသည်။



## အခ န်း (၁)

ထပ်ခိုးတံစက်မြိုတ်အောက်တစ်နေရာမှာ ဟိုးနောက်ဆုံးအထိ တွန်းထည့်ထားသော မှိုတက်နေသည့် Ralston-Purina တံဆိပ်နှင့် ကတ်ထူးဗျားတစ်လုံးထဲမှ ထိုအရာကို သားဖြစ်သူ ဒန်နီက ဆွဲထုတ်လိုက်တာ မြင်လိုက်ရချင်မှာ ဟဲလ်ရူလ်ဘန်းတစ်ယောက် လန့်ဖျပ်၍ တိန်လှပ်ချောက်ချားစွာ အော်ဟာစ်လိုက်မိတော့မလို ဖြစ်သွားသည်။ ထွက်ကျလာတော့မည့် စကားလုံးနှင့် ခံစားချက်တွေကို ဖိနိပ်သည့်အနေဖြင့် လက်သီးဆုပ်ကို ပါးစပ်ထဲကောက်ထည့်လိုက်ပြီးမှ ဟမ်းခနဲ့ ချောင်းဆိုးဟန် ပြုလိုက်သည်။ ဒါကိုတာရိနှင့် ဒန်းနစ္စတို့၊ သားအမိန့်ယောက်စလုံး သတိမထားမိသော်လည်း ပိတာကတော့ တေားဘီကို စူးစမ်းသလို တစ်ချက်ကြည့်သည်။

ဒန်းနစ္စက

“ဟော့မှု” ဟု လေးလေးစားစား ပြောသည်။

ဟဲလ်ကိုယ်တိုင်တောင် ဒီကောင့်ဆီက ကြားရှဲ့သော လေသံမျိုး။

ဒန်းနစ္စက ဆယ့်နှစ်နှစ် ရှိပြု။

ပိတာက

“အဲဒါ ဘာလဲ” ဟု ဆိုကာ ဖအေကို တစ်ချက်လှည့်ကြည့်ပြီး

အစ်ကိုဖြစ်သူ ရှာတွေ့လာသော အရာဆီ အကြည့်ပြန်ရောက်သွားကာ  
“အဲဒါ ဘာလဲ ဖေဖေ”

ဒန်းနှစ်က

“မျာ်ပေါ့ကွာ ချီးဘရိန်းရှာ မင်း အရင်က မျာ်ကို တစ်ခါမှ  
မြေင်ယူးဘူးလား”

တာရီက

“ကိုယ့်ညီလေးကို ချီးဘရိန်းလို့ မခေါ်နဲ့လေ” ဟု ပါးစပ်က  
သူ့အလိုလို ပြောထွက်သွားသော်လည်း လူကတော့ ကန်းလန်းကာတွေ  
ထည့်ထားသော ပုံးကို လျှောက်နွောနသည်။

သို့သော် ကန်းလန်းကာတွေက အားလုံးပြီး ချောကျိုကျို ဖြစ်နေ  
သောကြောင့် “အာ” ဟု ရေရှာတာကာ ခပ်မြန်မြန် လွှတ်ချုလိုက်၏။

ကိုးနှစ်အရွယ် ပိတာက

“သား အဲဒါ ယူလို့ ရမလား ဖေဖေ”

ဒန်းနှစ်က

“မင်း ဘာစကားပြောတာလဲ၊ ငါ ရှာတွေတာလေ” ဟု ထအော်  
သည်။

တာရီက

“တော်ပါတော့ သားတို့ရယ်၊ ခေါင်းကိုက်လာပြီ”

ဟလ်ကတော့ သူတို့ပြောတာတွေ တစ်လုံးမျှ မကြား။ အကြီး  
ကောင် လက်ထဲမှာ အရောင်တလက်လက် တောက်နေသော မျာ်ရပ်က  
ဟိုတုန်းကလို အပြီးမျိုးနှင့် သူ့ကို တရင်းတန်း စပ်ဖြို့ဖြို့ လုပ်နေသည်။  
ချာတိတ်ဘဝက အိမ်မက်ဆိုးများ မက်သည်အထိ သူ့အား ခြောက်လှန်ခဲ့  
မှုးသော အပြီးနှင့် တစ်ထောက်တည်း။

အပြင်မှာ အေးစက်စက် လေပြင်းတစ်ချက် တိုက်သွားသဖြင့်  
သံချေးတက်နေသော ရေတံ့လျှောက်ဆီမှ မြည်သံအရှည်ကြီးတစ်ချက် နှီးခဲ့  
ထွက်လာ၏။ ပိတာက သံချောင်းထိပ်ဖျားတွေ ပြုထွက်နေသော စုတ်တီး  
စုတ်ပြတ် ထပ်ခိုးခေါင်မိုးဆီ မသက်မသာ မျက်စိုကာစားရင်း ဖအေနား  
ကပ်လာသည်။

မြည်သံအရှည်ကြီး ဆုံးသွားတော့မှ ပိတာက

“အဲဒါ ဘာလဲ ဖေဖေ”

ဟဲလ်က မျောက်ရှပ်ဆီမှ အကြည့်ကို မလွှဲဘ<sup>။</sup>  
“လေတိုက်တာပါ”

တစ်လုံးတည်းသော အကာအကွယ်မဲ့ မီးလုံး၏ မိန့်တိန်တိန်  
အလင်းရောင်ထဲမှာ ဂိုင်းမနော့ လခြေးလို့ ကျွေးတေးတေး မြင်ရသည့်  
ကြေးလင်းကွင်းနှစ်ချပ်က လူပ်ရှားမှာ မရှိ၊ ပြိုမြင်သက်နေ၏။ လင်းကွင်း  
တစ်ချပ်နှင့် တစ်ချပ်က တစ်ပေလောက်တော့ ကွာလိမ့်မည်။

ဟဲလ်က ဆက်၍

“လေက ချွှန်လို့ ရပေမဲ့ တီးလုံးသံတော့ ထွက်မှာ မဟုတ်ဘူး”  
ဟူ နှုတ်က အလိုလို ထွက်သွားပြီးမှ ထိုစကားကို အန်ကယ်ဝေလ်  
ပြောတတ်မှန်း သတိရသွားပြီး ဖြုန်းခနဲ့ကြက်သီးထသွားသည်။

သံရှည်တစ်ချက် ထပ်ထွက်လာပြန်၏။ ခရစ္စတယ်ရေကန်မှာ  
တိုက်သော လေသည် ဆွဲဆွဲငင်ငင် အော်မြည်သုတေသနပြီးမှ ရေတံလျောက်  
ထဲမှာ လှိုင်းထန်ရှိက်ခတ်၏။ အောက်တိုဘာလေအေးအေးလေးတွေ ဟဲလ်  
မျက်နှာတည့်တည့် လာတိုးသည်။

ဘုရားရော ဒီနေရာဟာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကို ပြန်ရောက်  
သွားသလိုမျိုး ဟာ့တိဖို့ထိမြို့က အိမ်နောက်ခန်းနဲ့ တော်တော်တူပါလား။  
အဲဒီအကြောင်း မတွေးရဘူးလေ။

သို့သော် လောလောဆယ် သူ တွေးမိတာတော့ ထိုအကြောင်းသာ  
ဖြစ်သည်။

ငဲ့တွန်းကလည်း အိမ်နောက်ခန်းမှာ အဲဒီမျောက်မသားကို အဲဒီပုံး  
ထဲကပဲ ရှာတွေ့ခဲ့တာ။

တံစာရိမြိတ်အမိုးက မတ်စောက်လှသဖြင့် တာရှိက တို့လီမိုလီများ  
နှင့် ပြည့်နေသော သစ်သားသော်ဘာတစ်လုံးကို မပြီး ဘဲများ သွားသလို  
ကားတားကားတားနှင့် ရွှေသည်။

ပီတာက ဟဲလ်၏ လက်ကို ဆွဲကာ

“သား မကြိုက်ဘူး၊ ဟိုဉာဏ်ကို အန်းနစ် လိုချင်ရင် ယူပါလေ့စော  
သွားကြမယ်လေ ဖေဖေ”

အန်းနစ်က

“သရဲရှိမှာ ကြောက်လို့လား၊ စကြောက်လေး”

တာရှိက ဟိုင်းဒီင်းနှင့် ပါးလှပ်သော တရာ်ကွက်ခွက်လေး

## တစ်လုံးကို ကောက်ကိုင်၍

“ဒန်းနစ္စရေ၊ တော်တော့နော်၊ ဒါလေး ကောင်းသားပဲ၊ ဒီဟာ”  
ဟု ဆိုလိုက်စဉ် များက်၏ ကျောကုန်းက သံပတ်ပေးသည့် သော့ကို  
ဒန်းနစ္စတွေ့သွားတာ ဟဲလ် မြင်ရလျှင် ရှတ်တရက် အကြီးအကျယ် ထိတ်  
လန့်သွားသည်။

“မလုပ်နဲ့”

သူ့လေသံက ထင်တာထက် ပိုပြတ်သည်။ သူ့ကိုယ်သူ ဘာလုပ်  
မိမျန်း မသိလိုက်ခင်မှာပင် ဟဲလ်က များက်ကို ဒန်းနစ္စ လက်ထဲမှ ဆတ်ခနဲ့  
ဆောင့်ခွဲလိုက်သည်။ ဒန်းနစ္စက လန်းဖျေပြီး သူ့ကို ကြောင်ကြောင်းနော်။  
တာရိုလည်း သမဂ္ဂလည်ပြန် လှည့်ကြော်သလို ပိုတာကတော့ မော့ကြော်ရ  
ရှာအော်။ သူတို့အားလုံး ခဏလောက် တိတ်သွားကြသည်။ လေချွန်သံ  
ထပ်ပေါ်လာ၏။ ဤတစ်ခေါက်တွင် လေသည် စိတ်မချမ်းမြှော ဖိတ်ခေါ်  
သလိုမျိုး အသံက ခင်အုပ်အုပ်သာ ထွက်လာ၏။

ဟဲလ်က

“ဟို၊ ကျိုးပဲနေသလားလို့”

ငှင်းက လင်းကွင်းတီးချင်စိတ် မရှိလျှင် ကျိုးပဲနေတတ်သည်  
မဟုတ်လား။

ဒန်းနစ္စက

“အင်းပါ၊ ဆောင့်ခွဲဖို့တော့ မလိုပါဘူး”

“တော်စမ်း ဒန်းနစ္စ”

ဒန်းနစ္စက မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ခဏလောက်  
စိတ်ခုသွားပဲ ရသည်။ သူ့ကို ဖအောက မငောက်တာ ကြာလျှော်။ ပြီးခဲ့သော  
နှစ်နှစ်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ နှစ်နှစ်နယ်ရှိ National Aerodyne မှာ အလုပ်  
ပြတ်ပြီး တက္ကဆက်ပြည်နယ်သို့ ပြောင်းလာသည့် ကာလတစ်လျောက်လုံး  
ဒီလေသံနှင့် မပြောခဲ့။ ဒန်းနစ္စက အတိုက်အဆဲ မပြောတော့ဘဲ ကတ်ထူးထဲ  
ပြန်နိုက်သည်။ သို့သော် ကျွန်တာတွေက စပရိန်ပျက်၍ တစ်စစ် ဖြစ်နေ  
သော အရှပ်အကျိုးအပဲများသာ ဖြစ်သောကြောင့် သုံးစားလို့ မရသည့်  
အနိုက်တွေချော်သာ။

လေတိုက်သံက ခုနကထက် ပို၍ကျယ်လာပြီး လေချွန်သံထက်  
အော်ရယ်သံနှင့် ပိုတူဗျာ။ အမိုးအောက်ထပ်ခိုးကလည်း ခြေသံလိုလို ဘာလုံလို

တက္ခါက္ခာ မြည်သံတွေ တိုးတိုးသက်သာ ထွက်လာသည်။  
 ပိတာက အဖေဖွစ်သူ ကြားသာရုံ လေသံနှင့်  
 “သွားကြရအောင်ပါ ဖေဖေရယ်”  
 “အေး၊ အေး၊ တာရီရေ သွားကြမယ်လေ”  
 “ဒီဟာတွေ ကြည့်လို့တောင် မပြီးသေး”  
 “သွားမယ်လို့ ကိုယ် ပြောနေတယ်လေ”  
 ဒီတစ်ခါ အထိတ်တလန် မေ့ကြည့်ရသူက တာရီဖြစ်သည်။  
 မိတယ်မှာ ဘေးချင်းကပ် အခန်းနှစ်ခန်း ယူခဲ့သည်။ တို့လှ  
 ဆယ်နာရီလောက်မှာ သားနှစ်ယောက်က တစ်ခန်း၊ တာရီနှင့်သူက တစ်ခန်း  
 အိပ်ကြသည်။ ကက်စကိုမြို့က အိမ်ကို ပြန်သည့် တစ်လမ်းလုံး တာရီက  
 ခေါင်းတစ်ခြိမ်းကိုက်သည့် ဝေဒသက်သာအောင် ဖေလီယံနှစ်လုံး သောက်၍၍  
 အိပ်ပြီး လိုက်လာခဲ့သည်။ National Aerodyne က ဟဲလ်ကို အလုပ်  
 ဖြေတ်လိုက်သည့် အချိန်လောက်ကစြိုး ဒီနောက်ထိုးမှာ တာရီသည် ဖေလီယံ  
 တွေ အများကြီး သောက်လာ၏။ လွန်ခဲ့သည့် နှစ်နှစ်က Texas  
 Instruments မှာ သူ အလုပ်လုပ်သည်။ တစ်နှစ်ကို ဒေါလာလေးထောင်  
 လောက်ပင် မရသော်၏ြား အဆင်ပြေသည်။ သူတို့ ကံကောင်းသည်ဟု  
 တာရီကို ပြောတော့ တာရီကလည်း လက်ခံသည်။ softwar architect  
 တွေ အလုပ်အကိုင် မရှိတာ အများကြီးရှိပြောရေးကို ပြောပြေတော့လည်း  
 တာရီက လက်ခံသည်။ အားနက်မြို့က အိမ်ရာမှာ ရှားနေခြင်းက ဖရက်စိနိုး  
 မြို့က အိမ်ရာမှာ ရှားနေသလိုပင် ကောင်းမွန်ပြောရေးကို ပြောတော့လည်း  
 တာရီက လက်ခံသည်။ သို့သော် တာရီ အကုန်လုံးကို လက်ခံနေခြင်းက  
 လိမ်နေတာ ဖြစ်မည်ဟု သူ ထင်၏။

ပြီးတော့ ဒုန်းနစ်နှင့် မြန်မြန်ဆန်ဆန်ပင် အလုမ်းဝေသွားအို။  
 ရထားပေါ် တက်ချိန်မှာ ချာတိတ်က သူ့ကို သူစိမ်းတစ်ယောက်လို့ တူ့တာ  
 ပြီး နှုတ်ဆက်သည်။ ဆေးလိပ်သောက်တတ်နေပြီးဟု ထင်ပြောရေး၊ တစ်ခါ  
 တလေ အနုံရပြောရေး တာရီက ပြောပြု၏။ “ရှင် သူ့ကို ဆုံးမပါဦး” ဟု  
 ဆိုတော့ လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။

သားနှစ်ယောက်လည်း အိပ်ပြီး။ တာရီလည်း အိပ်ပြီး။ ဟဲလ်က  
 ရေအိမ်ထဲဝင်ပြီး တံခါးကို ချက်ချွဲ ကမာတ်ခွက်အဖုံးပေါ် ထိုင်ကာ များက်ကို  
 သေချာကြည့်သည်။

လိမ်ကောက်ကြမ်းတမ်းသော အညီရောင် အမွှေးပျော့ပျော့တွေ  
ဟိုတစ်ကွက်ဒီတစ်ကွက် ကျေတ်ထွက်ပြီး ပြောင်နေတာကို သူ မုန်းသည်။  
ထိုများကို အပြီးကို သူ မုန်းသည်။ ထိုအပြီးကို အန်ကယ်ဝေလ်က  
ကပ္ပလီတစ်ကောင် ပြီးနေတာနှင့် တူသည်ဟု ပြေားသော်လည်း ကပ္ပလီပြီး  
ပြီးနေတာနှင့် မတူ၊ လူလို ပြီးနေတာနှင့်ကို မတူချေ။ ထိုများကိုသည်  
ရှိရှိသူ သွားအကုန်ဖြစ်၍ ပြီးထား၏။ သော့တဲ့ကို လှည့်၍ သံပတ်ပေးလိုက်  
ပါက နှုတ်ခမ်းနှစ်လွှာသည် တရာ့ရှု လူပ်ရှားလာသဖြင့် အတဲက သွားတွေက  
သွေးစပ်ဖုတ်ကောင်၏ သွားများနှင့် ယခင်ကထက် ပိုကြီးလာသလို ထင်ရှ  
သည်။ ပြီးလျှင် လင်းကွင်းကို ပြန်းခနဲ့ ထတီးတတ်၏။ များက်စုတ်  
များက်နာ။ သေချင်းဆိုး များက်သံပတ်ရှုတဲ့။

များက်ရုပ်ကို လွှာတံခါးလိုက်သည်။ သူ့လက်တွေ တုန်လာသဖြင့်  
လွှာတံခါးလိုက်တာ ဖြစ်သည်။

သော့တဲ့က ရေအိမ်ကြော်ပြီးနှင့် ခိုက်မိသွားသဖြင့် ကလစ်ခနဲ့  
မြည်သွားသည်။ တိတ်ဆိတ်ပြီးသက်နေရှိနိမ့် ထိုအသံကပင် ကျယ်လောင်  
လွှန်းလှ၏။ များက်ရုပ်၏ ညဉ်ထေးထေး ပယ်းရောင် အရပ်မျက်လုံးများက  
သူ့ကို စမ်းသာအားရနှင့် စပ်ဖြို့ဖြို့ ကြည့်နေသည်။ များက်ရုပ်လက်တဲ့က  
ကြေးလင်းကွင်းနှစ်ချပ်မှာ ငရဲမှ ဂိုတိဂိုးတစ်ခုခု ဆန္ဒပြ ချီတက်လာလျှင်  
ထတီးဖို့ ဟန်ပြင်ထားသည့်အလား။ များက်ရုပ်အောက်ခြေမှာ MADE  
IN HONG KONG ဟူသော စာသားကို တံဆိပ်တုံး နှိပ်ထားသည်။

သူသည် လေသံတိုးတိုးလေးနှင့်

“မင်း ဒီမှာ ရှိနေရမှာ မဟုတ်ဘူးလေ၊ ပါး ကိုးနှစ်သားကတည်းက  
မင်းကို ရေတွင်းထဲ ပစ်ချုလိုက်ပြီပဲဟာ”

များက်ရုပ်က သူ့ကို စပ်ဖြို့ဖြို့ ကြည့်နေသည်။

မှောင်နှင့်မည်းမည်း အပြင်ဘက်မှာ လေပြင်းတစ်ချက် မိုတယ်ဆီ  
တိုက်ခတ်သွား၏။





## ဘာသာပြန်သူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ဝေယံဖြိုးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတိမှ ဖူးပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မွေးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မအူပင်ကျွန်ုပ္ပါတာတက္ကသိုလ်မှ Bachelor of Computer Technology ဘွဲ့ကို ရရှိခဲ့သည်။ ပထမဆုံးပုံနှိပ်စာများ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ် လွန်းသော်တို့နှင့်အတူ ထုတ်ဝေခဲ့သော “ကဗျာကျော်တို့၏ ဝွေတိများ” စာအုပ်ပါ စတီပင်ကင်း၏ ဝွေတိများများဖြစ်သည်။

ပထမဆုံး ဘာသာပြန်လုံးချင်းဝွေအဖြစ် Patrick Ness ၏ A Monster's Call ကို “သစ်မြွာ ခေါ်သံ” အမည်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကုံးကော်ဝတ်ရည်စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ စာဖတ်ခြင်းနှင့် ရပ်ရှင်ကြည့် ခြင်းကို အဓိန်နှစ်မြို့ကြပြီး ရွှေ့ဖော်ပေါင်း၊ ကြည်အေး၊ မင်းလူ၊ ဂျားတို့မှာ အကြောက်ဆုံး စာရေးဆရာများဖြစ်သည်။ ပေါင်ကာဝေးနှင့် ပိုမ်းစိုက်မရှိနိုင်ခြင်း၊ ပျော်ရွှေ့လောင် အောင်၍ ဖြတ်သန်းလျှောက်ရှိသည်။

